

ထောင်ကျ I ကဲ <htauk kya> 坐牢, 入狱 II ရဲ <htauk gya> 囚犯  
 ထောင်ကျပြားကျကျ ကော် <daun kya' gya' bya: kya' gya'>  
 经得起摔打, 经受锻炼: လူငယ်များသည် ~ ခံနိုင်ပျော်ရှုတော်။ 青年人要经得起摔打。  
 ထောင်ကီးချုပ် ကဲ <htauk gyi: gyout> (案件审理期间)拘押, 拘留, 在押  
 ထောင်ကျပ် ရဲ <htauk gyat> 狱吏, 狱卒  
 ထောင်ခါ ရဲ <htauk kha> ①释放全部或大批犯人 ②狱中对犯人大搜查  
 ထောင်ချု ကဲ <htauk khya> 监禁起来, 投入监狱, 下狱  
 ထောင်ချောက် ရဲ <htauk gyaut> 陷井, 捕鼠器  
 ထောင်ချုပ် ကဲ <htauk khyout> 监禁, 关押  
 ထောင်ချုပ်ဝှက်: ရဲ <htauk khyout w-yan:> [缅·英 ထောင်ချုပ် + warrant] 拘留状, 拘禁状  
 ထောင်စာ ရဲ <htauk za> (喻)早晚会坐班房的家伙  
 ထောင်စာချို ရဲ <htauk s-khi> = ထောင်စာရေး  
 ထောင်စာရေး ရဲ <htauk s-yei:> 狱中办事员, 狱中文书  
 ထောင်ဇော် ကဲ <htauk zaw nan> (喻)某人有入狱危险  
 ထောင်စံ ကဲ <htauk san> 坐牢  
 ထောင်ဆောင်ရွက် ရဲ <htauk hsei: gyaut> 【植】= ပွဲသုပင်  
 ထောင်တာက် ရဲ <htauk t-thet> 无期徒刑  
 ထောင်တိုက် ကဲ <daun tait> ①拉弓上箭 ②直接反对, 直接作对  
 ထောင်တည် ကဲ <htauk ti> 建立, 立起  
 ထောင်တုန်း ရဲ <htauk dan:> 监狱  
 ထောင်တုန်းထောင်ကျင်း ရဲ <htauk dwin: htaun gyin:> 陷井  
 ထောင်ထ ကဲ <htauk hta> 囚犯暴动  
 ထောင်ထား ကဲ <htauk hta:> ①立起 ②反叛, 另立为王: ~ မြှေ့နှေ့သည်။ 自立为王分庭抗礼。  
 ထောင်ထားလောင်းမောင်း ကော် <htauk daun maun: maun:>  
 魁梧: သူအရပ်က ~ ပဲ။ 他的身材很魁梧。  
 ထောင်ထွေးန်း ရဲ <htauk dwet> 坐过牢的人  
 ထောင်ဓက် ရဲ <htauk dan> 徒刑  
 ထောင်နှန်း ကဲ <htauk nan: san> 坐牢  
 ထောင်နှုတ်မေးမြေး ရဲ <htauk n-khan:> (喻)监狱的边缘: ~ နှုတ်မြေး။ 快被关进监狱了。/ ~ နှင်းသည်။ 干非法勾当。  
 / ~ ကျော်သည်။ 干非法勾当。  
 ထောင်ပါးကွက် ရဲ <htauk b-gwet> 狱中行刑者, 狱中刽子手, 同义词有: ထောင်ပါးကွက်သား / ထောင်ပါးကွက်အာဏာသား  
 ထောင်ပုံစံ ရဲ <htauk pon zan> 狱中按定量给犯人盛饭菜的碗  
 ထောင်ပိုင် ရဲ <htauk bain> 狱长  
 ထောင်ပိုင်ဝါး ရဲ <htauk bain wun> 狱长

ထောင်ပိုက် ကဲ <htauk pon kan> 狱中暴动, 囚犯暴动  
 ထောင်ပျဉ် ရဲ <htauk byin> 做围墙的木板  
 ထောင်ပြို့ ရဲ <htauk byu' myo> 古代发生战争时需征派干员兵丁的大镇  
 ထောင်ပြုး ရဲ <htauk byei:> 越狱逃犯  
 ထောင်ဖောက် ကဲ <htauk phaut> 越狱  
 ထောင်ဖော် ကဲ <htauk phan:> 布下圈套, 布陷井  
 ထောင်ဘာရာ ရဲ <htauk ba ya> 狱警, 看守  
 ထောင်ဗုံးဝါး ရဲ <htauk bu: wa'> 牢门  
 ထောင်မလဲဘောက် ရဲ <htauk m-le: the: gaw> 崩新的纸币  
 ထောင်မင်းသား ရဲ <htauk min: dha:> 囚犯中的男演员  
 ထောင်ဗုံး ရဲ <htauk hmu:> ①狱吏, 看守长 ②古代管理千人的首长  
 ထောင်လိုက် ကဲ <daun lait> 竖着: ~ ကျော်သည် (物体)  
 竖着掉下去了。/ ~ တန်းစိသည်။ 排成纵队。  
 ထောင်လိုက်ဖြတ်ပိုင်း ကဲ <daun lait phyat pain:> 纵切。  
 ထောင်လျှော် ကဲ <htauk hlan> 狱中为应付紧急情况发出警报叫狱吏狱卒处于戒备状态  
 ထောင်လွှား ကဲ <htauk hlwa:> 狂妄, 傲慢: မာန ~ သည်။ 狂妄。  
 ထောင်ဝါးလာ ရဲ <htauk wa da> [缅·英 ထောင် + warden] 监狱看守  
 ထောင်ဝါးလာ ရဲ <htauk win za> 探监许可证: ~ ခံသည်။  
 申請探监。/ ~ ရုပြုံ့သွေးတွေ့သည်။ 曾三次去探监。  
 ထောင်သား ရဲ <htauk dha:> 囚犯, 犯人  
 ထောင်သင်း ရဲ <htauk thin:> (古)一支千人军队  
 ထောင်သင်းမှူး ရဲ <htauk thin: hmu:> (古)率领一千士兵的长官, 千夫长  
 ထောင်း: ကဲ <htauk:> ①(将鱼干、辣椒、蒜等置罐中) 捣烂, 捣碎: ငရှုံးသီး ~ သည်။ 捣辣椒。/ ကြံုံးသူ့ ~ သည်။  
 捣蒜。②春米: ဝါး ~ သည်။ 春米。③(用肘部) 捣, 斧: တံတားပြုံး ~ သည်။ 用肘部捣。④(年纪大、困苦等的) 折磨: ဇား ~ ဇားပြီ။ 年纪大了力不从心了。/ ဝို့ ~ ကိုယ်ကြော် 心情不好面容憔悴 ⑤(雾气等) 笼罩  
 ထောင်းကဲ I ကဲ <htauk: g-ne:> 火冒三丈地(气愤状): ဂင်း ~ မြှေ့နှေ့သော်။ 不禁火冒三丈。II မသာ <htauk: g-ne:> 绳子断的声音: ~ ဇူးပြုံ့သွားတယ်။ 拍的一声绳子断了。  
 ထောင်းခတ် ကဲ <htauk: khat> 捣, 春  
 ထောင်းတာ ကဲ <htauk: da> 经受折磨  
 ထောင်းထဲ ကဲ <htauk: htu:> 捣, 捣: မြှုပ်နော် ~ ရှုံးစားသည်။ 将花生米捣碎后吃。/ သူကိုစိတ်ရှုံးလက်ရှိ ~ ပစ်ချင်စိတ်ပေါက်နေသည်။ 真想痛痛快快地揍他一顿。/ ငယ်စဉ်ကဘဝ် ~ မျှော်စံရှုံးသည်။ 年轻时受过生活的磨练。